

## ၃။ စိတ်၏ အညစ်အကြေးများကို ဖယ်ရှားခြင်း (မှတ်စု)

ဗုဒ္ဓမြတ်စွာ၏ အဆုံးအမ ဒေသနာတော်အရ-

(က) သံသရာ ဝင့်ဆင်းရတဲ့မှာ ကျင့်လည်းနေရိုက်-

ဆင်းရဲ့ဒုက္ခများ နည်းနိုင်သမျှ နည်းစေရန် ကျင့်သုံးနေသော ပုဂ္ဂိုလ်ဖြစ်စေ၊

(ဂ) သံသရာ ဝင့်ဆင်းရမ လွတ်မြောက်ရန်-

နို့ဗုံးနှင့်ရောက်ကြောင်း ကျင့်စဉ်ကို ကျင့်ကြုံအားထုတ်နေသော ပုဂ္ဂိုလ်ဖြစ်စေ၊

- စိတ်ထားဖြူစင်ရန် အလွန် အရေးကြီးပါသည်။

- စိတ်ထားဖြူစင်ရန် စိတ်အညစ်အကြေးများကို ဖယ်ရှားရမည်ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော်-

\* “စိတ္တေ သံကိုလိုငွေ ခုဂ္ဂတိ ပါဋ္ဌကခါ။”

စိတ်ညစ်နှစ်းနေလျှင် - (၁) ပဋိပတ္တိ ခုဂ္ဂတိ - လွှဲမှားသော မကောင်းသော အကျင့်များကို ကျင့်တတ်သောကြောင့်၊

(၂) ဘဝ ခုဂ္ဂတိ - ခုဂ္ဂတိ အပါယ်ဘဝများသို့ ရောက်ရှိကာ ဆင်းရဲ့ဒုက္ခများကို ခံစားရမည်။

\* “စိတ္တေ အသံကိုလိုငွေ သုဂ္ဂတိ ပါဏ္ဏကခါ။”

စိတ်အညစ်အကြေးကင်းဝေး ဖြူစင်လျှင် -

(၁) ပဋိပတ္တိ သုဂ္ဂတိ - ကောင်းသောအကျင့်ကိုသာ ကျင့်တတ်သောကြောင့်၊

(၂) ဘဝ သုဂ္ဂတိ - ကောင်းရာ သုဂ္ဂတိဘဝများသို့ ရောက်ရှိကာ ချမ်းသာ များကို ခံစားရမည်။

[အချုပ်မှာ - စိတ်အညစ်အကြေးများဖြင့် ညစ်နှစ်းနေလျှင် - ဆင်းရဲ့ဒုက္ခရောက်မည်။

စိတ်အညစ်အကြေး ကင်းဝေး ဖြူစင်နေလျှင် - ချမ်းသာသုခများ ရရှိမည်။]

သို့ဖြစ်ပါ၍ - စိတ်၏ အညစ်အကြေးများကို ဖယ်ရှားကြရမည်။

၁။ စိတ်၏ အညစ်အကြေး(နိုဝင်ရဏ်)တရားများ မိမိသန္တာနှင့် လွမ်းမိုးထားပါက-

(၁) စိတ်ကို ညစ်နှစ်းစေတတ်ခြင်း၊

စိတ်ကို ပူပန်စေတတ်ခြင်း၊

စိတ်ကို နှုပ်စက်စေတတ်ခြင်း၊

(၂) အသိပညာကို အားပျော်မှုံးမှုနိုင်သွားစေခြင်း-တို့ ဖြစ်ရသည်။

၂။ ဤသို့ အသိညာတ်(ပညာ)မှုနှင့်သွားလျှင် -

(၁) သဘာဝတရားများကို မှန်မှန်ကန်ကန် မမြင်နိုင်ပါ။

(၂) သစ္စာလေးပါးကိုလည်း မမြင်နိုင်။

(၃) နို့ဗုံးနှင့်ရောက်ကြောင်း မမြင်နိုင်ပါ။

**၃။ စိတ်၏ အညွစ်အကြေး(နိဝင်ဘာ)တရားများကို မဖယ်ရှားသဲ-**

သဘာဝတရားများကို ကြည့်ကြည်လင်လင်၊ ပိုပိုင်ပြင် အမှန်အတိုင်း မြင်ဖို့ဆိုသည်မှာ-လုံးဝ မဖြစ်နိုင်ပါ။

သို့ဖြစ်ပါ၍-

**စိတ်၏ အညွစ်အကြေး(နိဝင်ဘာ)တရားကို ကျိုးသေ ဖယ်ရှားပစ်ရမည် ဖြစ်ပါသည်။**

\* “စိတ်ညွစ်နှစ်းလျှင် - ဆင်းရဲချွဲကျောက်မည်။ (ပဋိပတ္တိခုဂ္ဂတိ → ဘဝခုဂ္ဂတိ)

\* “စိတ်ဖြူစင်လျှင် - ချမ်းသာသုခ ရမည်။ (ပဋိပတ္တိသုဂ္ဂတိ → ဘဝသုဂ္ဂတိ)

**၄။ မြတ်စွာဘုရား၏ တရားတော်များသည်-**

စိတ်ကို ပြုပြင်ရန်၊ စိတ်ကို ဖြူစင်စေရန်၊ စိတ်၏ အညွစ်အကြေးများကို ဖယ်ရှားရန် အဓိက ဟောကြားထားပါသည်။

(၁) လောက လူအများကမူ - ရုပ်ကိုသာ အလေးထား ပြုပြင်နေကြပြီး စိတ်ကို ပြုပြင်ဖို့ရန် မေ့နေကြသည်။

(၂) အပေါ်ယံ လေ့လာသူများက - ဗုဒ္ဓဝါဒသည် ““စိတ်ကိုသာ အရှိတရားအဖြစ် လက်ခံသည့် နာမ်ဝါဒ ဖြစ်သည်””ဟု ယူဆနေကြသည်။

(၃) မြတ်စွာဘုရားရှင်၏ ဟောကြားချက် ဒေသနာတော်များမှာ-

- စိတ်သာ အရှိတရားဟု ဟောခြင်း မဟုတ်ပါ၊

စိတ်ကို ပြုပြင်ရမည်၊ စိတ်ကို ဖြူစင်အောင် ထားရမည်ဟုသာ ဟောခြင်းဖြစ်၍ အပေါ်ယံ ပြောဆိုသူများ၏ စိတ်သာ ရှိသည်ဟု လက်ခံသည့် နာမ်ဝါဒနှင့် တြေားစီသာ ဖြစ်သည်။

- နာမ်ဝါဒ၏ ဆန်ကျင်ဘက်မှာ-

ရုပ်သာ အရှိတရားဟု လက်ခံသည့် ရုပ်ဝါဒဖြစ်သည်။

ဗုဒ္ဓဝါဒသည် ရုပ်သာ အရှိတရားဖြစ်သည်-ဟူသော ရုပ်ဝါဒလည်း မဟုတ်ပါ။

**အမှန်စင်စစ် ဗုဒ္ဓဝါဒမှာ-**

““ရုပ်လည်း ရှိသည်၊ နာမ်လည်း ရှိသည်။

ရုပ်နှင့် နာမ် နှစ်ခု ပေါင်းစပ်သည့်အခါမှ လူပ်ရှားမှ စွမ်းရည်သတ္တိများ ဖြစ်လာသည်။””

- ဝိသုဒ္ဓမဂ်ကျမ်း ဖော်ပြချက်

(၁) ရူပံ နိတ္ထား - ရုပ်ချည်းသက်သက် စွမ်းရည်သတ္တိ မရှိ။

(၂) နာမ်စွို နိတ္ထား - နာမ်ချည်းသက်သက်ဖြင့်လည်း စွမ်းရည်သတ္တိ မရှိ။

ဥပမာ-

(၁) ရုပ်ချည်းသက်သက် - စကားမပြောနိုင်၊ မစားနိုင်၊ မသွားနိုင်။

(၂) နာမ်ချည်းသက်သက် - စကားမပြောတတ်၊ မစားတတ်၊ မသွားတတ်။

ရုပ်နှင့် နာမ် ပေါင်းစပ်လိုက်သည့်အခါ -

နာမ်၏ အလိုကျ ရုပ်က စကားပြောခြင်း၊ စားခြင်း၊ သွားခြင်းစသည့် လူပ်ရှားမှူ စွမ်းရည်သတ္တိများ  
ဖြစ်ပေါ်လာသည်။

**သို့ဖြစ်၍-**

ဗုဒ္ဓဝါဒသည် ““အမှန်ကို ဖော်ပြသော ဝါဒ၊ လက်တွေ့ အရှိကိုသာ ဆွန်ပြသော ဝါဒ”” ဖြစ်ပါသည်။

**၅။ အမှန်သိရန် ကြီးစားအားထုတ်ရမည်။**

မြတ်စွာဘုရားက ““အမှန်သိအောင် ကြီးစားအားထုတ်ကြပါ၊

အမှန်မသိသေးသမျှ သံသရာက လွတ်မြောက်နိုင်။””

(၁) အမှန်မသိလျှင် အမှားသိနေမည်၊ အမှားသိနေသည်ကို အဝိဇ္ဇာ-ဟု ခေါ်သည်။

(၂) အဝိဇ္ဇာ ရှိနေလျှင် သံဃာရ-ဆိုသော ဘဝတစ်ခုကို တည်ဆောက် ပြုပြင်နိုင်သည့် ကောင်းကံ၊  
ဆိုးကံများကို ပြုလုပ်ကြသည်။

(၃) အဝိဇ္ဇာ-ဟူသော ကိုလေသာ၊ သံဃာရ-ဟူသော ကံ၊ ကိုလေသာနှင့် ကံ ပေါင်းစပ်လိုက်သည့်အခါ  
ဂိဉာဏ်-ဟူသော ဘဝတစ်ခု၏ အစ ဘတိ(ပဋိသန္ဓာ) ဖြစ်ပေါ်လာမည်။

(၄) ဘဝ၏ အစ ဘတိ ဖြစ်ပေါ်လာလျှင် - ရော၊ မရဏ၊ သောက၊ ပရီဒေဝစသော ဆင်းရဲခုက္ခများသာ  
ကြံတွေ့ကြရမည်။

(၅) သို့ဖြစ်၍- ဘဝသံသရာမှ လွတ်မြောက်နိုင်ရန် - အမှန်သိသော (ဝိဇ္ဇာ)ညာ၏ရရှိစေရန် ကြီးစားရ<sup>မည်။</sup>

(၆) ဤသို့ အမှန်သိသော(ဝိဇ္ဇာ)ညာ၏ ရရှိရန် စိတ်အညွှန်အကြေးများ ကင်းစင်ပြီး စိတ်ဖြူစင်စေရန်  
အားထုတ်ရမည်။

(၇) သတိ၊ သမွှော်(သတိဦးစီးသော ညာ၏ပညာ)ထူထောင်ရမည်။ သတိဖြင့် မိမိ၏ အခြေအနေ၊ စိတ်၏  
သဘာဝ၊ ရုပ်၏သဘာဝတို့ကို စောင့်ကြည့်ပြီး ပညာဖြင့် လေ့လာရမည်။

**၆။ ကမ္မဋ္ဌာန်းအားထုတ်ခြင်း-ဟူသည်**

ကိုယ့်ကိုယ်ကို ပြန်လေ့လာခြင်းဖြစ်သည်။ သတိ၊ ပညာတို့ဖြင့် ကိုယ့်စိတ်ကို လေ့လာခြင်း၊ ကိုယ့်  
ရုပ်ကို လေ့လာခြင်း၊ စိတ်အခြေအနေ ရုပ်အခြေအနေတို့ကို မှန်မှန်ကန်ကန် သိလာနိုင်ရန် အားထုတ်ခြင်း  
ပင် ဖြစ်ပါသည်။

ဘုရားရှင် ဟောကြားတော်မူရာ တရားတော်များသည်-

- သနိုင်းကံ-ကိုယ်တိုင် သိမြင်နိုင်သည်။

- လောကတွင် သတိများ၊ ဂုမ္မြောင် ဖြစ်တတ်သောကြောင့် မိမိသန္တာန်တွင် ရှိသော သဘာဝတရား(ရပ်၊  
နာမ်)များကို အမှန်အတိုင်း သိမြင်နိုင်စေရန် ရေးဦးစွာ စိတ်ကို ဖြူစင်အောင် လုပ်ဖို့ အရေးကြီးသည်။

ဥပမာ-

စိတ်သည် မှန်နှင့် တူပါသည်။ မှန်(ကြေးမံ)သည် မှန်မှန်ဝါးဝါး မရှိဘဲ ကြည်ကြည်လင်လင် ဖြစ်လေ  
မှန်ရေးရှိ ရုပ်ပုံသည် ဝိဘိပြင်ပြင် ဖြစ်လေလေ ဖြစ်သည်။

ထိုအတူ - မိမိ၏ စိတ် ဖြူစင်မှူ ရှိလေလေ၊ မိမိသန္တာနှင့် ရှိသော သဘာဝတရား(ရုပ်၊ နာမ်)တို့ကို ရီရိပြင်ပြင် မြင်ရလေလေ ဖြစ်သည်။ သို့ဖြစ်၍ မိမိသန္တာနှင့်ရှိသော သဘာဝတရား(ရုပ်၊ နာမ်)တို့ကို ရီရိပြင်ပြင် မြင်လိုသော စိတ်ကို ဖြူစင်စေရန် ပြုလုပ်ရမည် ဖြစ်သည်။

### ၇။ စိတ်ဖြူစင်စေရန် ပြုလုပ်ရမည် အခြေခံကျင့်စဉ်(မဟာအသုပ္ပါယ်)

ဘဝသံသရာ ဆင်းရဲ့ကွဲများ ချုပ်ပြုမဲ့ရာ၊ စိတ်အညွစ်အကြေး ကိုလေသာများ ကုန်ခမ်းရာ နို့မှုနှင့်သံသရာ ရောက်ရှိစေရန် ကျင့်သုံးကြရမည် အခြေခံကျင့်စဉ်အဖြစ် “မဟာအသုပ္ပါယ်”ကို ဟောကြားထားပါသည်။

ရဟန်းတော်များကို ဦးတည်ဟောကြားထားသော်လည်း နို့မှုနှင့်ရောက်အောင် ကျင့်သုံးလိုသော ပုဂ္ဂိုလ်တိုင်း အဆင့်ဆင့် ကျင့်သုံးကြရမည်ဖြစ်သည်။

မိမိ၏ ရုပ်နာမ်သဘာဝတရားများကို အမှန်အတိုင်း သိမြင်နိုင်သော ဥက္ကလာပညာဖြစ်စေရန် စိတ်အညွစ်အကြေး ကင်းစင်ပြီး စိတ်ဖြူစင် သန္တာရှင်းအောင် ပြုလုပ်ရမည်။ စိတ်သန္တာရှင်း ကြည်လင်လာသည် နှင့်အမျှ အသိညာ၏သည်လည်း တောက်ပြောင်လာမည်ဖြစ်သည်။

သို့ဖြစ်သောကြောင့် - စိတ်အညွစ်အကြေးများ ကင်းစင်ပြီး စိတ်ဖြူစင်စေရန် လုပ်ဆောင်ရမည် အခြေခံအချက် စ-ချက်ကို မဟာအသုပ္ပါယ်၏ ဟောကြားထားပါသည်။

အဲ အဲ အဲ အဲ

### မဟာအသုပ္ပါယ်(ကျင့်စဉ်)

#### စိတ်ဖြူစင်စေရန် လုပ်ဆောင်ရမည် စ-ချက်

- |                         |   |
|-------------------------|---|
| (၁) ဟိရိုး ဉာဏ်         | = သိလ၏ အနီးဆုံး အကြောင်းတရားဖြစ်သည်။<br>မိမိသန္တာနှင့် မကောင်းမှုအကုသိုလ်၊ ဒုစရိတ်များ ဖြစ်ရမည်ကို ရှုကြောင်း၊ (ဟိရိုး)နှင့် မကောင်းမှု အကုသိုလ်ဒုစရိတ်များ ဖြစ်ရမည်ကို ကြောက်ခြင်း၊ မကောင်းမှုအကုသိုလ်ဒုစရိတ်တို့ ဖြစ်လာသော ခံရမည့် အကျိုးဆက်များကို ကြောက်ခြင်း၊ (ဉာဏ်)တို့ ဖြစ်စေရန် ကြိုးစားရမည်။ |
| (၂) ပရီသူဒ္ဓ ကာယသမာစာရ  | = ကာယဒ္ဓရရိတ်(၃)ပါးကို ရှောင်ပြီး ကာယသူစရိတ်(၃)ပါးကို ဖြစ်ပွားစေခြင်းဖြင့် ကာယကံမှု စင်ကြယ်စေခြင်း။   |
| (၃) ပရီသူဒ္ဓ ဝစီသမာစာရ  | = ဝစီဒ္ဓရရိတ်(၄)ပါးကို ရှောင်ပြီး ဝစီသူစရိတ်(၄)ပါးကို ဖြစ်ပွားစေခြင်းဖြင့် ဝစီကံမှု စင်ကြယ်စေခြင်း။   |
| (၄) ပရီသူဒ္ဓ အာမီဝ      | = မတရားသော အသက်မွေးမှု မိဇ္ဇာမီဝကို ရှောင်ကြည့်၍ မဗ္ဗာလမ်းကြောင်းအတိုင်း မှန်ကန်စွာ ကြိုးပမ်း ရှာဖွေခြင်း သမ္မာအာမီဝ-အားဖြင့် အသက်မွေးမှု စင်ကြယ်ခြင်း။   |
| (၅) ပရီသူဒ္ဓ မနောသမာစာရ | = မနောဒ္ဓရရိတ်(၃)ပါးကို ရှောင်ပြီး မနောသူစရိတ်(၃)ပါးကို ကျင့်သုံးခြင်းအားဖြင့် မနောကံအမှု စင်ကြယ်စေခြင်း။   |

- (၆) လူနှိပ်ယေသုရွှေခြား = မျက်စီ၊ နား၊ နာ၊ လျာ၊ ကိုယ်၊ စိတ်တည်းဟူသော လူနှိပ် ၆-ပါး  
(တံခါးပေါက်)မှာနေပြီး အကုသိုလ်များ ဝင်ရောက်မလာစေရန်  
သတိနှင့် ဆိုပိတ်၍ အသိပညာနှင့် ဖယ်ရှားခြင်းအား ဖြင့် လူနှိပ်ကို  
ထိန်းသိမ်းစောင့်ရောက်ခြင်း။
- (၇) ဘေးနေ့ မွှေ့ညား = (၁) ခန္ဓာကိုယ် တည်တဲ့စေရန်၊ အသက်ရှုည်စေရန်၊ အလုပ်လုပ်နိုင်  
ရန်ဟူသော မှန်ကန်သော ရည်ရွယ်ချက်များဖြင့် အစာအာဟာရကို  
စားသုံးခြင်း။  
(၂) ဆင်ခြင်တဲ့တရားဖြင့် အတိုင်းအတာ သိပြီးမှ အစာအာဟာရတို့  
ကို စားသုံးခြင်း။
- (၈) ကောရိယာနယာက = မိမိသန္တာနှင့် ဖြစ်နေသော စိတ်အညွစ်အကြေးတို့ကို ဖယ်ရှားပစ်နိုင်  
ရန် နှီးနှီးကြားကြားဖြင့် မမေ့မလေ့၍ ကြိုးစားအားထုတ်ခြင်း။

ဤစိတ်ဖြူစင်စေရန် လုပ်ဆောင်ရမည် မဟာအသုပ္ပရာသုတေသန အခြေခံကျင့်စဉ် ရှစ်ချက်အတိုင်း  
လိုက်နာကျင့်သုံးခြင်းအားဖြင့် မိမိသန္တာနှင့် ဖြစ်ပေါ်လာမည့် စိတ်အညွစ်ကြေးများကို ဖယ်ရှားပစ်ရမည်ဖြစ်သည်။

အောင် အောင် အောင် အောင်

### ၉။ စိတ်၏ အညွစ်အကြေး(နိုဝင်ရကာတရား) ၅-ပါး

- နိုဝင်ရကာ = (၁) စိတ်ကို ညွစ်နှင့်စေတတ်၊ ပူပန်စေတတ်၊ နိုပ်စက်တတ်သော တရား။  
(စေတသော ဥပဇ္ဇိလေသော)  
(၂) အသိပညာကို အားပျော် မျှေးမှိန်စေတတ်သော တရား။  
(ပညာသုတေသန ဒုက္ခလီကရကာ)

### နိုဝင်ရကာတရား ၅-ပါး

- (၁) ကာမစ္စနှုန်းနိုဝင်ရကာ = ကာမဟူသော လိုချင်စရာ ပုဂ္ဂိုလ်သတ္တဝါ အာရုံများကို လိုလားနှစ်သက်တတ်  
သော တဏောလောဘာ၊ (အဘို့ကြာ)
- (၂) ဗျာပါဒိုဝင်ရကာ = မနှစ်သက်ဖွယ် ပုဂ္ဂိုလ်သတ္တဝါအာရုံများအပေါ် မလိုလား၊ မနှစ်သက်၊ ခက်ထန်  
ကြမ်းတမ်းခြင်းသဘော (ဒေါသ)
- (၃) ထိန်-မိဒ္ဒနိုဝင်ရကာ = စိတ်အစဉ် ထိုင်းမှိုင်း လေးလံ၊ ငိုက်မြေည်းခြင်းသဘော။
- (၄) ဥဇ္ဈား-ကုဋ္ဌနှုန်းနိုဝင်ရကာ = စိတ်ပုံးလွှင့်ခြင်း၊ နောင်တတ်ဖန် ပူပန်ခြင်းသဘော။
- (၅) ဝိစိကိစ္စာနိုဝင်ရကာ = ရတနာမြတ်သုံးပါး၊ ကံ-ကံ၏ အကျိုးတို့နှင့် ပတ်သက်၍ ယုံမှား သံသယ  
ဖြစ်ခြင်းသဘော။

၁၀။ စိတ်အညွစ်အကြေး(နိဝင်ရဏတရား) ၅-ပါးကို ဖယ်ရှားနည်း

(၁) ကာမစ္စနှစ်ဝရဏာ (အသိရှား= လောဘ)

[ဥပမာ- အကြေးနှင့် တူသည်။

(၁) အကြေးယူထားသော လူတစ်ယောက်သည်  
အကြေးပြန်မဆပ်နိုင်သည်အခါတွင် ကြေးရှင်  
ကျေနှပ်စေရန် လုပ်ဆောင်ပေးနေရပြီး ကြေး  
ရှိနေသမျှ စိတ်မအေးရသာကဲ့သို့-

ကာမစ္စနှစ်-ရှိနေလျှင် လောဘ အလိုကျလုပ်  
ဆောင်ပေးနေရပြီး အရာရာကို အရှုံးပေးနေ  
ရသည်။

(၂) လုပ်ငန်းများ အောင်မြင်၍ ကြေးကုန်အောင်  
ဆပ်နိုင်ပြီး ကြေးမရှိသောအခါ လက်မထောင်  
နိုင်သကဲ့သို့-

ကာမစ္စနှစ်ဝရဏာကို စိတ်ထဲမှ ဖယ်ရှားပစ်နိုင်  
သောအခါ အကြေးကင်းသူကဲ့သို့ ဝမ်းသာမှုမျိုး  
ခံစားရပါမည်။

ထို့ကြောင့် - ကာမစ္စနှစ်ဝရဏာ(အသိရှား-လောဘ)  
ဖယ်ရှားပစ်ရမည်ဖြစ်သည်။]

(၂) ဗျာပါဒနိဝရဏာ (ဒေါသ)

[ဥပမာ- ရောဂါနှင့် တူသည်။

(၁) ရောဂါဖြစ်၍ နေမကောင်းနေသောသူသည်  
စိတ်ထဲ၌ မပျော်၊ အစာလည်း မစားချင်၊  
စားလျှင်လည်း အရသာ မရှိသကဲ့သို့-

ဗျာပါဒ(ဒေါသ)ဖြစ်နေသူသည်-  
စိတ်မသက်သာ၊ မချမ်းသာ၊ အစာလည်း မစားချင်  
စားလျှင်လည်း အရသာမရှိ ဖြစ်နေရသည်။

(၂) ရောဂါပျောက်၍ ကျန်းမာလာသော-  
စိတ်လည်း ချမ်းသာ၊ အစာလည်း စားချင်၊  
စားလျှင်လည်း အရသာရှိသကဲ့သို့-

ဗျာပါဒနိဝရဏာကို ဖယ်ရှားပစ်နိုင်သောအခါ  
ရောဂါကင်း၊ ကျန်းမာသောသူကဲ့သို့ ချမ်းသာမှာ  
ကို ရရှိမည်ဖြစ်သည်။

ထို့ကြောင့် - ဗျာပါဒနိဝရဏာ(ဒေါသ)တရားကို  
ဖယ်ရှားပစ်နိုင်အောင် ကြိုးစားရပါမည်။]

ဖယ်ရှားနည်း

(၁) အသုဘန်မိတ် ယူရမည်။

(၂) အသုဘဘာဝနာ ပွားများရမည်။

(၃) ဣ၏၏ တိန်းသိမ်းစောင့်ရောက်ရမည်။  
(ဣ၏၏ယေသာရုပ်တွေ)

(၄) အစာအာဟာနှင့် ပတ်သက်၍-

အတိုင်းအရှည် သိရမည်။

(ဘောဇ် မတ္တာညာ)

(၅) မိတ်ဆွေကောင်း ရှိရမည်။

(၆) သင့်လျော်သော တရားစကား နာကြားရမည်။

ဖယ်ရှားနည်း

(၁) မေတ္တာန်မိတ် ယူရမည်။

(၂) မေတ္တာဘာဝနာ ပွားများရမည်။

(၃) မေတ္တာ၏ အကျိုး၊ ဒေါသ၏ အပြစ်ကို  
ဆင်ခြင် စဉ်းစားရမည်။

(၄) ဒေါသဖြစ်လျှင်-

ကံသာလျှင် ကိုယ်ပိုင်ရှိသည်ကိုဆိုသော  
သဘော ဆင်ခြင်စဉ်းစားရမည်။

(၅) မိတ်ဆွေကောင်း ရှိရမည်။

(၆) သင့်လျော်သော တရားစကား နာကြား  
ရမည်။

(၃) ထိန်-မီဒ္ဒနိဝင်ရဏာ (ဥပမာ- အချုပ်ထောင်နှင့် တူသည်။)

- (၁) ထောင်ကျေနေသူသည် မည်သည့် ပွဲလမ်းသဘင် ရှိရှိ ပါဝင်ခွင့် မရသလို-  
ထိန်-မီဒ္ဒ လွမ်းမိုးပြီး အပိုချင် ငိုက်ဖြည်းနေသူသည် တရားနာခွင့်မရဘဲ တရားအရသာ မွေးပိတိမှ  
လွတ်သွားနိုင်သည်။
- (၂) ထောင်မှ လွတ်လာသူသည် ပျောစရာအားလုံးကို ခံစားရပြီး ဝမ်းမြောက်ဝမ်းသာဖြစ်ရသကဲ့သို့-  
ထိန်-မီဒ္ဒ ဖယ်ရှားပြီးသူသည် တရားအသိ မွေးပိတိများကို သေချာ ခံစားရပြီး ဝမ်းမြောက်ဝမ်းသာ  
ဖြစ်ရပါမည်။

ဖယ်ရှားနည်း:

- (၁) ပိုက်တင်းအောင် အလွန်အကျိုး မစားရ။  
(၂) ကြုံရိယာပုထ် ပြောင်းပေးပါ။  
(၃) အလင်းရောင်ကို တွေးကြုံပေးပါ။  
(၄) အဆောက်အအောင်၊ အခန်းအပြင် ထွက်ပေးပါ။  
(၅) မိတ်ဆွေကောင်း ရှိရမည်။  
(၆) သင့်လျှော်သော တရားစကား နာကြားရမည်။

(၄) ဥဒ္ဓိ-ကုဋ္ဌနှင့်ရဏာ

- [ ဥပမာ- ကျွန်းဘဝနှင့် တူသည်။
- (၁) ကျွန်းဘဝဆိုသည် လွတ်လပ်မှုမရှိ၊  
အရှင်သခင် ခိုင်းစေရာကိုသာ လုပ်ရပြီး  
မိမိစိတ်ကြိုက် ဆုံးဖြတ်ခွင့်မရှိသကဲ့သို့-  
ဥဒ္ဓိ-ကုဋ္ဌ လွမ်းမိုးပြီး စိတ်ပုံးလွင့်၊  
ပူပန်နေသူသည် မည်သည့် အာရုံကိုဖြစ်စေ  
လွတ်လပ်စွာ မဆုံးဖြတ် မခံစားနိုင်ပါ။

- (၂) ကျွန်းဘဝမှ လွတ်မြောက်လာပြီး မိမိကိုယ်  
မိမိပိုင်လာသောအခါ အရာရာကို ရွှေးချယ်ခွင့်၊  
ဆုံးဖြတ်ပိုင်ခွင့်များ ရရှိလာပြီး ဝမ်းမြောက်  
ဝမ်းသာဖြစ်ရသကဲ့သို့-  
ဥဒ္ဓိ-ကုဋ္ဌ ဖယ်ရှားပြီးသူသည်လည်း  
ပူပန်မှုကင်းစင် တရားအာရုံများ၏ စုံစုံကို  
လာနိုင်ပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါမည်။

(၅) ဝိစိကိစ္စာနှင့်ရဏာ

- [ ဥပမာ- ကန္တာရခရီးကြီးနှင့် တူသည်။
- (၁) ကန္တာရခရီးကြီးသည် ကြမ်းတမ်း ခက်ခဲကာ  
အလွန် အန္တရာယ်များပြီး လူဆိုး ဓားပြများလည်း  
ရှိနေတတ်ပါသည်။ ထိုခရီးကို ဖြတ်သွားရသူ  
သည် မည်သည့်နေရာ၏ လူဆိုးများ ပေါ်လာပြီး  
ပစ္စည်းဥစ္စာ ရတနာများကို လုယက်ကြမည်လဲ  
ဟု သံသယနှင့် ခရီးသွားနေရသကဲ့သို့-  
ဝိစိကိစ္စာရှိနေလျှင် သံသယစိတ်များ လွမ်းမိုးနေ  
၍ ပြုလုပ်ရမည့် ကုသိုလ်အလုပ်များကိုလည်း  
ဆက်မလုပ်နိုင်တော့ပါ။

- (၂) ကန္တာရခရီးမှ လွန်မြောက်လာသူသည်  
သံသယကင်းကင်းနှင့် အေးချမ်းစွာ ခရီးဆက်  
နိုင်သကဲ့သို့-

- ဝိစိကိစ္စာကို ဖယ်ရှားလိုက်သော စိတ်ထဲ၌  
သံသယလွမ်းမိုးမှု၊ စိုးရိမ် ပူပန်မှုများ မရှိတော့  
သောကြောင့် အေးချမ်းစွာ တရားအလုပ်များကို  
ဆက်လက် အားထုတ်နိုင်မည် ဖြစ်ပါသည်။

ဖယ်ရှားနည်း

- (၁) ဗဟိသတ ရှာမီးပါ။  
 (၂) မေးမြန်းတတ်ရမည်။  
 (၃) စည်းမျဉ်းစည်းကမ်းနှင့် ပတ်သက်၍  
     ကျွမ်းကျင်လိမ္မာမူ ရှိရမည်။  
 \* (၄) အသက်အရွယ်ကြီးပြီး လေးစားရမည့်သူများကို  
     ဆည်းကပ်ရမည်။  
 (၅) မိတ်ဆွေကောင်း ရှိရမည်။  
 (၆) သင့်လျှော်သော တရားစကား နာကြားရမည်။

ဖယ်ရှားနည်း

- (၁) ဗဟိသတ ရှာမီးပါ။  
 (၂) မေးမြန်းတတ်ရမည်။  
 (၃) စည်းမျဉ်းစည်းကမ်းနှင့် ပတ်သက်၍  
     ကျွမ်းကျင်လိမ္မာမူ ရှိရမည်။  
 \* (၄) အရာရာကို ဆုံးဖြတ်နိုင်သော အလေ့အကျင့်  
     ရှိရမည်။  
 (၅) မိတ်ဆွေကောင်း ရှိရမည်။  
 (၆) သင့်လျှော်သော တရားစကား နာကြားရမည်။

**ဤသို့ဖြင့် -**

စိတ်၏ အညစ်အကြေး နိုဝင်ရဏ်တရားများကို ဖယ်ရှားနိုင်ရန် ကြိုးစားအားထုတ်ကြရမည် ဖြစ်ပါသည်။ စိတ်၏ အညစ်အကြေးများကို ဖယ်ရှား၍ စိတ်ဖြူစွင် ကြည်လင်လာမှသာ မိမိသန္တာန်ရှိ ရပ်နာမဲ့ သဘာဝ တရားများကို အမှုန်အတိုင်း သိမြင်လာနိုင်သော အသိဉာဏ်ပညာများ ဖြစ်လာနိုင်သည်။ အသိဉာဏ်ပညာ များ အားကောင်းလာသည်နှင့်အမျှ သစ္ာလေးပါးကို သိမြင်နိုင်သော၊ နို့မွှာန်ကို မြင်နိုင်သော မဂ်ဉာဏ် များတိုင် ရရှိလာပြီး သံသရာဝန်ဆင်းရဲခုက္ခာအပေါင်းမှ လွှတ်မြောက်မည် ဖြစ်သည်။

**သို့ဖြစ်ပါသောကြောင့် -**

မိမိတို့သန္တာန်၏ စိတ်အညစ်အကြေးများ ဖြစ်ပေါ်လာလျှင် ဖယ်ရှားရမည့် နည်းစနစ်များကို မှတ်သားပြီး အားပျော်သွားအောင်၊ တဖြည်းဖြည်းချင်း ပါးသွားအောင် ကြိုးစား ပြုလုပ်ရာမှ အပြီးတိုင် ဖယ်ရှားနိုင်သည့်တိုင် ကျင့်ကြံကြိုးကုတ် အားထုတ်ကြရမည် ဖြစ်သည်။

နာလု နာလု နာလု နာလု